

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန

အများပြည်သူသိရှိလိုက်နာရန် သတ်မှတ်ချက် (Public Ruling)
အမှတ်၊ ၁ / ၂၀၂၀

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

အကူးအပြောင်းကာလတွင် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်းနှင့်
ရာဇဝတ်ကြောင်းအရ အရေးယူခြင်းတို့နှင့် စပ်လျဉ်း၍ လိုက်နာကျင့်သုံးရန်သတ်မှတ်ခြင်း

နိဒါန်း

၁။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကို ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်ခဲ့ပါသည်။ သို့ဖြစ်ရာ အခွန်စီမံအုပ်ချုပ်မှုများကို သက်ဆိုင်ရာ အခွန်ဥပဒေများဖြင့် ကျင့်သုံးဆောင်ရွက်ခြင်းအစား အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့် စတင်ကျင့်သုံးဆောင်ရွက်သည့် အကူးအပြောင်းကာလတွင် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်းနှင့် ရာဇဝတ်ကြောင်းအရအရေးယူခြင်းတို့နှင့် စပ်လျဉ်း၍ အခွန်ဝန်ထမ်းများနှင့် အများပြည်သူတို့အတွက် ရှင်းလင်းမှုရှိစေရန်နှင့် လမ်းညွှန်မှု ဖြစ်စေရန် အလို့ငှာ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအများပြည်သူသိရှိ လိုက်နာရန် သတ်မှတ်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။

၂။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်သည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)အရ ပြည်တွင်းအခွန်များဦးစီးဌာနအပေါ် စည်းနှောင်သက်ရောက်မှုရှိသည်။

သက်ဆိုင်သည့်အကြောင်းအရာ

၃။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေစတင်ကျင့်သုံးသည့် အကူးအပြောင်းကာလတွင် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ရာဇဝတ်ကြောင်းအရအရေးယူခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်တွင်း အခွန်များဦးစီးဌာနအနေဖြင့် တည်ဆဲအခွန်ဥပဒေတစ်ရပ်ရပ်အရ ဆောင်ရွက်ခြင်းနှင့် အခွန်ဆိုင်ရာ

စီမံအုပ်ချုပ်မှုဥပဒေအရ ဆောင်ရွက်ခြင်းတို့အနက် မည်သည့်နည်းလမ်းဖြင့် ကျင့်သုံးဆောင်ရွက်မည် ကို ရှင်းလင်းအသိပေးခြင်း ဖြစ်သည်။

သက်ဆိုင်သည့်ဥပဒေပြဋ္ဌာန်းချက်

၄။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်သည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၏ အခန်း (၅)ပါ “စည်းကြပ်မှုများ”၊ အခန်း (၁၀) ပါ “ဒဏ်ကြေးငွေများ”နှင့် အခန်း (၁၁) ပါ “ရာဇဝတ် ကြောင်းအရ အရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ”နှင့် သက်ဆိုင်သည်။

အခွန်စည်းကြပ်ရန် ကာလစည်းကမ်းသတ်မှတ်နှင့်စပ်လျဉ်း၍ အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက် ၅။ အခွန်စည်းကြပ်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်မှတ်နှင့်စပ်လျဉ်း၍ ဝင်ငွေခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတို့တွင် သာမန်အားဖြင့် စည်းကြပ်နှစ်ကုန်ဆုံးပြီး ၃ နှစ်အတွင်း၊ အထူး ကုန်စည်ခွန်ဥပဒေအရ စည်းကြပ်မှုအမိန့်ချမှတ်သည့်နေ့မှ ၃ နှစ် အတွင်း စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။ သို့ရာတွင် စည်းကြပ်မှုဆိုင်ရာကာလ စည်းကမ်းသတ်မှတ်နှင့် စပ်လျဉ်းသည့် တည်ဆဲအခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၈၄ အရ လွှမ်းမိုးခဲ့ပြီး အဆိုပါဥပဒေ၏ ပုဒ်မ ၂၉ အရ စည်းကြပ်မှုအတွက် ကာလစည်းကမ်းသတ်မှတ် သက်ဆိုင်ရာ အခွန် ကာလကုန်ဆုံးပြီး ၆ နှစ်အတွင်း စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုကို ပြုလုပ် နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။

၆။ သို့ဖြစ်ရာ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ သာမန်အားဖြင့် သက်ဆိုင်ရာ အခွန်ကာလ ကုန်ဆုံးပြီး ၆ နှစ် အတွင်း စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှု ပြုလုပ်နိုင်သော်လည်း အကူးအပြောင်းကာလအတွင်း အခွန်ထမ်းပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ မျှတမှု ရှိစေရန်နှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုမရှိစေရန်အတွက် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် စည်းကြပ်မှုများကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ယခင်အတိုင်း စည်းကြပ်နှစ်ကုန်ဆုံးပြီး ၃ နှစ် အထိ၊ အထူးကုန်စည်ခွန် ဖြစ်ပါက စည်းကြပ်မှုအမိန့်ချမှတ်သည့်နေ့မှ ၃ နှစ် အထိသာ စည်းကြပ်မှု သို့မဟုတ် ပြန်လည် စည်းကြပ်မှုများ ပြုလုပ်မည်ဖြစ်ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၄) နှစ်အထိ၊ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် (၅) နှစ်အထိနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် (၆) နှစ်အထိ စည်းကြပ်မှု သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုများ ပြုလုပ်ခြင်းဖြင့် တစ်ဆင့်ပြီး တစ်ဆင့် ကူးပြောင်းဆောင်ရွက်မည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်မည့် အစီအစဉ်အား အောက်ပါဇယားဖြင့် ရှင်းလင်းဖော်ပြပါသည် -

ဇယား။ စည်းကြပ်မှု သို့မဟုတ် ပြင်ဆင်စည်းကြပ်မှု ပြုလုပ်မည့် အစီအစဉ်

၂၀၁၆-၁၇	၂၀၁၇-၁၈	၂၀၁၈-၁၉	၂၀၁၉-၂၀	၂၀၂၀-၂၁	၂၀၂၁-၂၂	၂၀၂၂-၂၃
←			၃ နှစ်			
←				၄ နှစ်		
←					၅ နှစ်	
←						၆ နှစ်

ဒဏ်ကြေးငွေနှင့် စပ်လျဉ်း၍ အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်

၇။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအကျိုးသက်ရောက်မှုမရှိသေးသည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မတိုင်မီက ဥပဒေနှင့်မညီသည့် ပြုလုပ်မှု သို့မဟုတ် ဥပဒေကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုများအတွက် သက်ဆိုင်ရာအခွန်ဥပဒေများဖြင့် လည်းကောင်း၊ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ စတင်အကျိုးသက်ရောက်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့နှင့် ယင်းနေ့နောက်ပိုင်း ဥပဒေနှင့်မညီသည့် ပြုလုပ်မှု သို့မဟုတ် ဥပဒေကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုများအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့်လည်းကောင်း ကျင့်သုံးဆောင်ရွက်မည် ဖြစ်ပါသည်။

၈။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို ပိုမိုရှင်းလင်းစွာသိရှိနိုင်ရန် အောက်ပါ နမူနာဖြစ်စဉ်များဖြင့် ရှင်းလင်းဖော်ပြအပ်ပါသည် -

(က) နမူနာ - ၁

(၁) ဖြစ်စဉ်။ ကုမ္ပဏီ “A” သည် ၂၀၁၆ - ၂၀၁၇ ဝင်ငွေနှစ်အတွက် ဝင်ငွေကြေညာလွှာကို ၂၀၁၇ ခုနှစ် ဇွန်လတွင် တင်သွင်းခဲ့ပြီး အဆိုပါ ဝင်ငွေကြေညာလွှာတွင် ဝင်ငွေအချို့ကို ထိမ်ချန်ဖော်ပြခဲ့သည်။ အဆိုပါ ကုမ္ပဏီကို ပြည်တွင်းအခွန်များ ဦးစီးဌာနက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ အကျိုးသက်ရောက်ပြီး နောက်ပိုင်း ဖြစ်သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အခွန်စာရင်းစစ်ဆေးခြင်း သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် တာဝန်ခံအရာရှိက အခွန်စည်းကြပ်ခြင်း ဆောင်ရွက်ခဲ့ရာ ကုမ္ပဏီ “A” သည် ၂၀၁၆ - ၂၀၁၇ ဝင်ငွေကြေညာလွှာအရ ဝင်ငွေထိမ်ချန်ခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

(၂) အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို ကျင့်သုံးခြင်း။ ကုမ္ပဏီ “A” ၏ ပြုလုပ်မှု(ဝင်ငွေထိမ်ချန်မှု)ကို ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ စတင်အကျိုးသက်ရောက်ပြီးသည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ နောက်ပိုင်းတွင်မှ စိစစ်တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း ကုမ္ပဏီ “A” ၏ ဝင်ငွေထိမ်ချန်သည့် ပြုလုပ်မှုသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ အကျိုးသက်ရောက်ခြင်းမရှိသေးသည့် ကာလတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည့် အတွက် ယင်းကာလနှင့် သက်ဆိုင်သော ဝင်ငွေခွန်ဥပဒေအရ ဒဏ်ကြေးငွေ တပ်ရိုက်မည် ဖြစ်သည်။

(ခ) နမူနာ - ၂

(၁) ဖြစ်စဉ်။ နမူနာ - ၁ ပါ ကုမ္ပဏီ “A” ၏ ဖြစ်စဉ်ကိုပင် ဆက်လက်ကိုးကားမည် ဖြစ်သည်။ ယင်းကုမ္ပဏီ “A” သည် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်စာရင်းစစ်ဆေးခြင်း ဆောင်ရွက်စဉ် သို့မဟုတ် အခွန်စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်စဉ်ကာလအတွင်း အခွန်ဝန်ထမ်းအား ရုံးလုပ်ငန်း ဆောင်ရွက်ရန်ထိုက်သင့်သည့် နေရာနှင့် အကူအညီများ ပေးအပ်ရန် ပျက်ကွက်ခဲ့သည်။

(၂) အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို ကျင့်သုံးခြင်း။ ရုံးလုပ်ငန်း ဆောင်ရွက်ရန် ထိုက်သင့်သည့်နေရာနှင့် အကူအညီပေးရန် ကုမ္ပဏီ “A” ၏ ပျက်ကွက်မှုသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ စတင်အကျိုးသက်ရောက်ပြီးသည့် ကာလအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည့်အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ ဒဏ်ကြေးငွေ တပ်ရိုက်မည် ဖြစ်သည်။

(ဂ) နမူနာ - ၃

(၁) ဖြစ်စဉ်။ ပြည်တွင်းအခွန်များဦးစီးဌာနသည် ကုမ္ပဏီ “B” အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အခွန်စာရင်းစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ကုမ္ပဏီ “B” သည် ၂၀၁၈ - ၂၀၁၉ ဝင်ငွေနှစ် (၁ - ၄ - ၂၀၁၈ မှ ၃၁ - ၃ - ၂၀၁၉ အထိ) နှင့် သက်ဆိုင်သည့် စာတမ်းအမှတ်အသားများအား ထိန်းသိမ်းရန် ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

- (၂) အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို ကျင့်သုံးခြင်း။ ကုမ္ပဏီ “B” ၏ စာတမ်းအမှတ်အသားများ ထိန်းသိမ်းရန် ပျက်ကွက်မှုအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၀ အရ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဒဏ်ကြေးငွေ တပ်ရိုက်မည်ဖြစ်ပြီး ကုမ္ပဏီ “B” က အဆိုပါ စာတမ်းအမှတ်အသားများအား ပြုစုထိန်းသိမ်း၍ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးပို့အကြောင်းကြားသည့်နေ့အထိ သို့မဟုတ် ဒဏ်ကြေးငွေတပ်ရိုက်သည့်နေ့အထိ သို့မဟုတ် ယင်းနေ့ နှစ်ရပ်အနက် စောရာနေ့အထိ ကာလအတွက် ပျက်ကွက်မှုဖြစ်ပွားသည့် ရက်အလိုက် ဒဏ်ကြေးငွေကို တွက်ချက်တပ်ရိုက်မည် ဖြစ်သည်။ သို့ရာတွင် ကုမ္ပဏီ “B” ၏ စာတမ်းအမှတ်အသား ထိန်းသိမ်းရန် ပျက်ကွက်မှုဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကာလအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေအရ ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း မပြုပါ။

(ဃ) နမူနာ - ၄

- (၁) ဖြစ်စဉ်။ ကုမ္ပဏီ “C”သည် ၁ - ၄ - ၂၀၁၉ ရက်နေ့မှ ၃၀ - ၉ - ၂၀၁၉ ရက်နေ့အထိ (၆)လတာ ကာလအတွင်း ရရှိသည့် ဝင်ငွေများအတွက် ဝင်ငွေကြေညာလွှာကို သတ်မှတ်ကာလ(၁- ၁၀ - ၂၀၁၉ ရက်နေ့ မှ ၃၁ - ၁၂- ၂၀၁၉ ရက်နေ့အထိ) အတွင်း တင်သွင်းရမည် ဖြစ်သည်။ သို့ရာတွင် ကုမ္ပဏီ “C”သည် အဆိုပါ ဝင်ငွေကြေညာလွှာကို ၂၀၂၀ ပြည့်နှစ် မတ်လမှသာ တင်သွင်းခဲ့ပါသည်။ ထို့ပြင် အဆိုပါ ဝင်ငွေကြေညာလွှာတွင် မမှန်မကန်ဖော်ပြပြီး အခွန်လျော့နည်းပေးဆောင်ခဲ့သည်။
- (၂) အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို ကျင့်သုံးခြင်း။ ကုမ္ပဏီ “C”၏ ဝင်ငွေရရှိသည့် ကာလသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မတိုင်မီ ဖြစ်သော်လည်း ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်မှုသည်လည်းကောင်း၊ ဝင်ငွေကြေညာလွှာအား မမှန်မကန်ဖော်ပြသည့်ပြုလုပ်မှုသည် လည်းကောင်း အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ စတင်အကျိုးသက်ရောက်ပြီးနောက် ကာလအတွင်း ဖြစ်ပွားခဲ့သည့်အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ ဒဏ်ကြေးငွေ တပ်ရိုက်မည် ဖြစ်သည်။

(င) နမူနာ - ၅

- (၁) ဖြစ်စဉ်။ ကုမ္ပဏီ “X” သည် ၁ - ၄ - ၂၀၁၉ ရက်နေ့မှ ၃၀ - ၉ - ၂၀၁၉ ရက်နေ့အထိ (၆) လပတ်ကာလအတွက် ပထမသုံးလပတ်ကာလ (၂၀၁၉ ခုနှစ် ဧပြီလမှ ဇွန်လ အထိ) နှင့် ဒုတိယသုံးလပတ်ကာလ (၂၀၁၉ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလ အထိ) ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ် ကြေညာလွှာများကို တင်သွင်းရန် ပျက်ကွက်ခဲ့သည်။ ပထမသုံးလပတ်အတွက် ကြေညာလွှာ တင်သွင်းရမည့် ကာလမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လဖြစ်၍ အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေ အကျိုး မသက်ရောက်မီကာလဖြစ်ပြီး၊ ဒုတိယသုံးလပတ်အတွက် ကြေညာလွှာ တင်သွင်း ရမည့် ကာလမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလဖြစ်၍ အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေ စတင်အကျိုးသက်ရောက်ပြီးနောက်ကာလ ဖြစ်သည်။
- (၂) အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို ကျင့်သုံးခြင်း။ အဆိုပါ ဖြစ်စဉ် တွင် ပထမသုံးလပတ်ကြေညာလွှာ တင်သွင်းရန်ပျက်ကွက်မှုကို ကုန်သွယ် လုပ်ငန်းခွန်ဥပဒေအရနှင့် ဒုတိယသုံးလပတ်ကြေညာလွှာ တင်သွင်းရန် ပျက်ကွက်မှုအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ ဒဏ်ကြေးငွေ တပ်ရိုက်ရမည့်အခြေအနေ ဖြစ်သည်။ သို့ရာတွင် အခွန်ထမ်းပြည်သူများ အတွက် ပိုမိုသက်ညှာမှုရှိသည့် ဒဏ်ကြေးငွေ နှုန်းထားဖြစ်စေရန်အတွက် ကြေညာလွှာတင်သွင်းရန် ပျက်ကွက်မှု ဖြစ်ပွားသည့် အဆိုပါကာလ နှစ်ခုစလုံး ကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့် တစ်ပြေးညီ ဒဏ်ကြေးငွေ တပ်ရိုက်မည် ဖြစ်သည်။

ရာဇဝတ်ကြောင်းအရအရေးယူခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက် ၉။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအကျိုးသက်ရောက်မှုမရှိသေးသည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မတိုင်မီက ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် သက်ဆိုင်ရာအခွန်ဥပဒေများအရ တရားစွဲဆို အရေးယူဆောင်ရွက်မည်ဖြစ်ပြီး အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ စတင်အကျိုး သက်ရောက်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့နှင့် ယင်းနေ့နောက်ပိုင်းတွင် ကျူးလွန် ခဲ့သည့် ပြစ်မှုများအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့် တရားစွဲဆို အရေးယူ ဆောင်ရွက်မည် ဖြစ်သည်။

အကျိုးသက်ရောက်ခြင်း

၁၀။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

၁၁။ ဤအများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။


(မင်းထွဋ်)
ညွှန်ကြားရေးမှူးချုပ်

စာအမှတ်၊ ၁(၂)/ ဥစ-၁/ ပတခ/ ၂၀၂၀ (၁၀၄၀)

ရက် စွဲ ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်

ဖြန့်ဝေခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီ

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန }
ဒုတိယညွှန်ကြားရေးမှူးချုပ် (အားလုံး)

မြန်မာနိုင်ငံပြန်တမ်းတွင်
ထည့်သွင်းကြေညာပေးပါရန်
မေတ္တာရပ်ခံပေးပို့ပါသည်။

ဌာနခွဲညွှန်ကြားရေးမှူး (အားလုံး)

ဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

ဌာနမှူး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃)၊ (၄) (၅)

တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူး (အားလုံး)

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း

သက်ဆိုင်ရာ အခွန်ထမ်းများ
ကို အသိပေးရှင်းလင်းရန်
ညွှန်ကြားပေးပို့ပါသည်။

မိတ္တူကို

ရုံးလက်ခံ

မျှောစာတွဲ